

毛, 雨后春笋般地出现

မိုဏ်း နှ၊ <hmo byu> = ဖက်ဆုတ်မှု

မိုသိမ် နှ၊ <hmo dhein> 子囊菌

မိုအင်ဥ နှ၊ <hmo in u'> = အင်မို

မိုးတိုးမှောင်တောင် ကဝါ <hmo: do: hmaun daun> 昏暗不明: နံနက်စောစော ~ ဖြစ်ခိုက်တွင်လယ်ထဲသို့ဆင်းကြသည်။ 清晨天刚朦朦亮的时候就下地干活。

မိုးမှောင်မှောင် ကဝါ <hmo: hmo: hmaun hmaun> = မိုးတိုးမှောင်တောင်

မှက် နှ၊ <hmet> 【动】虻, 牛虻 (gadfly)

မှက်ရ နှ၊ <hmet kh-yu'> 【医】鹅口疮 (患者多为幼儿)

မှက်ခြင်ယင်ရံ နှ၊ <hmet khyin yin ye:> 虻、蝇、蚊之统称၊ 蚊蝇

မှောက် I နှ၊ <hmaut> (合) 面前: ရှေ့ ~ 面前 / မျက် ~ 眼前, 目前 II ကါ <hmaut> ①俯伏, 趴: ~ လဲသည်။ 脸朝下仆倒。 / ဝမ်းလျား ~ နေသည်။ 趴着。②翻转: အိုးကို ~ ထားသည်။ 把锅翻过来。③倾覆, 翻倒: ကား ~ သည်။ 汽车翻了。④混乱, 败坏: အကြံ ~ သည်။ 计谋失败。 / ကံ ~ သည်။ 运气坏, 倒霉。 / ပညာ ~ သည်။ 学业未竟。 / နိုင်ငံ ~ သည်။ 国家大乱。

မှောက်ကျ ကါ <hmaut kya'> 翻了; (锅、碗) 打翻了

မှောက်ခိုးမှောက်ခုံ ကဝါ <hmaut khi: hmaut khon> (罕) 颠三倒四

မှောက်ခုံ ကဝါ <hmaut khon> 俯卧, 趴着: အချို့သောသူများကား ~ အိပ်လေ့ရှိကြ၏။ 有些人睡觉喜欢俯卧。 / ~ လဲ၍ခွေးပြသည်။ 向前栽倒, 膝盖皮擦破了。

မှောက်ချ ကါ <hmaut khya'> 扑倒, 趴下

မှောက်တော် နှ၊ <hmaut tau> (古) 皇帝

မှောက်မှား ကါ <hmaut hma:> ①错, 犯错误: ~ သောအပြုအမူ 错误的行为 (行动、举动) / ကြောက်လန့်ပြီးမှောက်မှောက်မှားမှားပြောဆိုသည်။ 因为害怕胡说一通。②乱搞男女关系: လင်ရှိမယားနှင့် ~ ခြင်းသည်စာရိတ္တပျက်ပြားခြင်းဖြစ်သည်။ 与有夫之妇乱搞男女关系是道德败坏的表现。

မှောက်လျားထိုး ကါ <hmaut ya: hto:> = ဝမ်းလျားထိုး

မှောက်လျက် နှ၊ <hmaut yet> 面向下, 脸朝下: ~ အိပ်သည်။ 趴着睡。 / ~ လဲသည်။ 摔了个大马趴。

မှောက်လှန် ကါ <hmaut hlan> 推翻, 翻转: လောကကြီးတခဲလုံးကို ~ ပစ်လိုက်သလိုပြည်သူတို့၏ဘဝဟောင်းနှင့်ဘဝသစ်အကွာကြီးကွာသွားသည်။ 人民的新旧生活之差别犹如天翻地覆一般。

မှောက်သွန် ကါ <hmaut thun> 翻倒, 倾覆

မှောက်အိပ် ကါ <hmaut eit> 俯卧: ~ တဲ့အကျင့်ရှိတယ်။ 有趴着睡的习惯。

မှင် နှ၊ <hmin> ①装得逼真的姿态、样子: သူက ~ ကောင်း

ကောင်းနဲ့ပြောနေတယ်။ 他煞有介事地说着。②演唱者或演奏者应有的神态 ③短而硬的毛: ဝက် ~ တီး (猪鬃毛制的) 毛刷 ④弯琴系弦板架

မှင်ကြက် ကါ <hmin kyet> 儿童睡梦中坐起: ကလေးက ~ ပြီးအိပ်ရာကထထိုင်နေတယ်။ 小孩睡梦中起来坐着。

မှင်စာ နှ၊ <hmin za> 小妖, 小鬼

မှင်စာသင့် ကါ <hmin za thin'> (罕) 梦游

မှင်ဆံ နှ၊ <hmin hsan> (马、狮等动物的) 鬃毛, 鬣毛

မှင်တက်မိ ကါ <hmin tet mi'> ①惊呆, 呆住了: သူက ~ သလိုစိုက်ငေး၍ကြည့်နေလိုက်၏။ 他惊呆了。②(中邪似地) 果实不能成熟: ငှက်ပျောသီးများ ~ ၍မှမညှပ်နေသည်။ 许多香蕉像中了魔似地熟不起来。

မှင်ဘီး နှ၊ <hmin bi:> 毛刷

မှင်မောင်း နှ၊ <hmin maun:> 演唱者或演奏者应有的神态

မှင်မိုး နှ၊ <hmin yo:> ①马脖子 ②缅甸弯琴系弦板 (见စောင်းကောက် 图) ③多面体宝石上的棱

မှင်သေ နှဝါ <hmin thei> (举止) 严谨, 无疏漏, 无懈可击: မျက်လှည့်ပြရာတွင် ~ သို့လိုသည်။ 耍魔术需要严谨没有疏漏。

မှင်သေသေ ကဝါ <hmin thei dhei> 一本正经: ~ နှင့်လိမ်ညာသွားသည်။ 装得一本正经地进行了欺骗。

မှောင် ကါ <hmaun'> 捣乱, 扰乱, 作祟: မြေပူရာကင်း ~ (成) 闹蛇害的地方, 蜈蚣还来作祟, (喻) 祸不单行

မှောင်ရောင် ကါ <hmaun' yaun'> = မှောင်

မှောင် I နှဝါ <hmaun> 黑暗, 黝黑: ~ လိုက်တာမဲလို။ 夜黢黑黢黑的。 II နှ၊ <hmaun> ①黑暗, 昏暗 ②愚昧

မှောင်ကျ ကါ <hmaun kya'> 黢黑

မှောင်ကြီးကျ ကါ <hmaun gyi: kya'> ①天昏地暗: မိုးအုံ့ပြီး ~ နေ၏။ 天色阴沉昏暗。②黑暗: ပဒေသရာဇ်ခေတ်ကား ~ နေသောခေတ်ဖြစ်သည်။ 封建时代是黑暗的时代。

မှောင်ကြီးမည်းကြီး နှ၊ <hmaun gyi: me: gyi:> 黑暗: ~ ထဲမသွားနဲ့။ 别往黑暗的地方去。

မှောင်ကွယ် နှ၊ <hmaun gwe> 暗处

မှောင်ခို I နှ၊ <hmaun go> 黑市商人, 走私贩, 投机倒把分子 II ကါ <hmaun kho> ①躲在暗处 ②走私, 搞黑市交易: ~ နေသည်ကိုလက်ဆုပ်လက်ကိုင်ဖမ်းမိသည်။ 走私活动被当场破获。 / ~ ဈေး: 黑市 / ~ ပစ္စည်း: 黑市商品 / ~ လုပ်ငန်း: 黑市买卖, 黑市勾当 / ~ သမား: 黑市商人, 走私贩

မှောင်ချ ကါ <hmaun khya'> ①熄灯; 灯火管制: အခန်းကို ~ ပြီးမှရပ်ရှင်စပြုသည်။ 屋子关灯后才开始放映电影。②(喻) 封锁消息: ဤကိစ္စကိုမည်သူမျှမသိရလေအောင် ~ ထားခဲ့သည်။ 把这件事封锁起来不让任何人知道。 / စစ်သတင်း